

သတင်းထုတ်ပြန်ချက်

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့်ကိစ္စနှင့်ပတ် သက်၍ မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုနှင့် ၂၀၂၂ ခုနှစ် တွင် ကြိုးပမ်း အကောင်အထည် ဖော်သွားမည့် ဦးစားပေးအစီအစဉ်များကိုလည်း အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ပါသည်။

ဝန်ကြီးချုပ်ဟွန်ဆင် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ယင်းခရီးစဉ် က အပြုသဘော ဆောင်သောရလဒ်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုအကူ အညီများပေးအပ်ခြင်း၊ အာဆီယံ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာ မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂလက်အောက်ခံ အထူးအေဂျင်စီတို့ ပါဝင်သော အစည်းအဝေး ကျင်းပခြင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ လက်နက်ကိုင်အဖွဲ့ အစည်းများအပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေအပေါ်မူတည်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခြင်းတို့ကို ရရှိမည်ဖြစ်ပါသည်။ အထူးကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ရေးမှာ ဝန်ကြီးချုပ် ဟွန်ဆင်၏ ခရီးစဉ် ရလဒ်တစ်ခုလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးချုပ်ဟွန်ဆင်က အာဆီယံအတွင်း မတူညီသည့်သဘော ထားများကို ဆွေးနွေးမှုများဖြင့် ဆောင်ရွက်နေခြင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံ စည်းလုံးညီညွတ်မှု ကိုထိန်းသိမ်းရေးနှင့် တူညီဆန္ဒ(၅) ချက်အကောင်အထည်ဖော်မှု နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကိုလည်း မှတ်သားထားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဝန်ကြီးချုပ် ဟွန်ဆင်တို့ ၂၆-၁-၂၀၂၂ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံစဉ် တွင်လည်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရေးအတွက် အပြုသဘော ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ၂၄-၄-၂၀၂၁ ရက်၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခေါင်းဆောင်များ အစည်းအဝေး ပြီးခဲ့သည့်နောက်ပိုင်း ပြည်သူများ အသက်အိုးအိမ်လုံခြုံမှုနှင့် ပြည်တွင်း တရားဥပဒေစိုးမိုးရေး အတွက် အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရုံ သာမက အင်အားအနည်းဆုံး အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးတို့နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး နောက်ပိုင်း၌လည်း မြန်မာနိုင်ငံသည် အာဆီယံနှင့် အပြုသဘော ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိပါသည်။ ထိုသို့ရရှိပြီးဖြစ်သည့် ရလဒ်ကောင်းများကို ဆက်လက် ထိန်းသိမ်းသွားရေးကို ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ် ဆုတ်ခွန်း အား အထူးကိုယ်စားလှယ်အသစ် အဖြစ်ခန့်ရန် ရွေးချယ် အဆိုပြုလာခြင်းကို ကြိုဆိုခဲ့ပါသည်။ ၎င်းအား တာဝန်ပေးခန့်အပ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအားလုံး ပါဝင်ကာ ဆောလျင်စွာ အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်။ အာဆီယံ အစည်းအဝေးများတွင်လည်း နိုင်ငံကိုယ်စားပြုမှု

နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူများနှင့် အညီ တန်းတူရည်တူရှိရေး ဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အာဆီယံနှင့် အပြု သဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဋ္ဌကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူးကိုယ်စားလှယ် အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။

Press Release

Myanmar congratulates Cambodia for assuming the ASEAN Chairmanship 2022. Myanmar, being a member of ASEAN, will be extending full support to Cambodia's Chairmanship of ASEAN and its efforts to deliver the priorities set for 2022.

Myanmar appreciates Prime Minister Hun Sen for paying a working visit to Myanmar from 7 to 8 January 2022. This visit has delivered several positive outcomes particularly on the provision of humanitarian assistance; convening of a meeting among the stakeholders involving special envoy of the ASEAN Chair, the Secretary-General of ASEAN, representatives of AHA Centre, the Myanmar National Task Force to facilitate provision of Humanitarian Assistance through AHA Centre, the Myanmar Red Cross Society and relevant UN Specialized Agencies; pledging to support the special envoy of the ASEAN Chair and to meet with all parties concerned, including EAOs, taking into account of the prevailing situation in Myanmar. Prime Minister Hun Sen's visit has also paved the way for the special envoy to join the ceasefire talks with and among the EAOs.

Myanmar has also taken note of Prime Minister Hun Sen's dedication to resolve differences in ASEAN through consultations, to maintain the ASEAN solidarity while upholding the ASEAN Charter and for reaching out to stakeholders on the implementation of the five-point consensus.

Chairman of the State Administration Council and Prime Minister Senior General Min Aung Hlaing and Prime Minister Hun Sen had a video conference on 26 January 2022 and discussions were held constructively with regard to Myanmar's continued cooperation with ASEAN.

With regard to the implementation of ASEAN's five-point consensus, Myanmar, has taken measures to maintain law and order in the country to protect the livelihood of the people by exercising maximum restraint and minimum use of force and cooperated with the ASEAN Chair on the visit of the special envoy to Myanmar after the ASEAN Leaders' Meeting held on 24 April 2021. Myanmar's constructive engagement with ASEAN continues even in the wake of the Emergency ASEAN Foreign Ministers' Meeting which was held on 15 October 2021. To maintain the momentum, Myanmar has welcomed Cambodia's nomination of Deputy Prime Minister and Minister of Foreign Affairs and International Cooperation Prak Sokhonn as the next special envoy. Myanmar looks forward to the finalization of his appointment process by all ASEAN Foreign Ministers at an early date. With regard to representation at the ASEAN meetings, Myanmar will continue to stand based on the principles of equality as stipulated in the ASEAN Charter.

With a view to constructively engage with ASEAN, Myanmar, while upholding the principles of the ASEAN Charter, will extend cooperation with the new special envoy to be appointed by the ASEAN Chair.

Ministry of Foreign Affairs

Dated, 29 January 2022